

COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများတွင် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ကြရေးအတွက် စစ်ပွဲများအားလုံး အပစ်အခတ်ရပ်စဲကြပါရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က အာဆီယံအဖွဲ့ဝင် အစိုးရများကို တိုက်တွန်းချက်အပေါ် အရပ်ဘက် ပြည်သူ့ အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်

မတ်လ ၃၀ ရက် ၂၀၂၀ ။

COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါ ကာလအတွင်း အရှေ့တောင်အာရှ နိုင်ငံများတွင် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ကြရေးအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က စစ်ပွဲများအားလုံး အပစ် အခတ် ရပ်စဲကြပါရန် အာဆီယံအဖွဲ့ဝင်အစိုးရများကို တိုက်တွန်းလိုက်သည်။

COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရေးတွင် အာရုံစိုက်နိုင်ရန်အတွက် တစ်ကမ္ဘာလုံးတွင် တိုက်ခိုက်နေ ကြသော စစ်ပွဲများအားလုံး အပစ်အခတ်ရပ်စဲကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က အရှေ့တောင်အာရှ နိုင်ငံများအသင်းကြီး (အာဆီယံ) ကို တိုက်တွန်းလိုက်ခြင်းကို လိုက်နာကြပါရန် အောက်တွင် လက်မှတ်ရေးထိုးထားသော ကျွန်ုပ်တို့ အရပ်ဘက်ပြည်သူ့အဖွဲ့အစည်းများကလည်း တောင်းဆိုလိုက် ပါသည်။

အရေးပေါ်အစီအစဉ်များကို ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံ အစိုးရများအနေနှင့် လူသားလုံခြုံရေးနှင့် ပဋိပက္ခ ဖြစ်တန်ခြေ အသိသတိကို အခြေခံမှုများအဖြစ် ကျင့်သုံးကာ လူ့အခွင့်အရေးဥပဒေများ၊ စံချိန် စံညွှန်းများ နှင့် အညီ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လိုအပ်လျှင် လိုအပ်သလို ကြိုနေရသည့် အတိုင်းအဆနှင့် အချိုးကျ လျော်ညီစွာ တို့ ပြန်ဆောင်ရွက်ကြရန်၊ ပဋိပက္ခဖြစ်ပွားရာဒေသများမှ ဒုက္ခသည်များ၊ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူများ၊ နိုင်ငံမဲ့များ၊ နေရပ်စွန့်ခွာခဲ့ရသူများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အစရှိသည့် ရပ်ရွာပြည်သူများ ရောဂါကြောင့် ပို၍ထိခိုက်နိုင်ပုံကို အလေးအနက်သတိထားကာ ဆောင်ရွက်ရန် တောင်းဆိုပါ သည်။

အရှေ့တောင်အာရှဒေသတွင် လက်ရှိ ဖြစ်ပွားနေဆဲ တိုက်ပွဲများကို ဖိလစ်ပိုင်နှင့် မင်ဒါနာအိုတွင် လည်း ကောင်း၊ အင်ဒိုနီးရှားရှိ အနောက်ပါပူဝါတွင် လည်းကောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင် လည်းကောင်း၊ မြန်မာနိုင်ငံ ၏ တိုင်းရင်းသားပြည်နယ်များတွင်လည်းကောင်း တွေ့ရှိရသည်။

အဆိုပါ လက်နက်ကိုင်တိုက်ပွဲများကြောင့် လူ သန်းပေါင်းများစွာမှာ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာ ထွက်ပြေး နေကြရသူများ ဖြစ်နေကြသည်။

UNHCR ၏ အဆိုအရ ၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှ၌ စစ်ပွဲကြောင့် အတိဒုက္ခရောက်ကြရသူပေါင်း ၃.၃၇ သန်းရှိပြီး ခန့်မှန်းခြေ ၁.၄၆သန်းမှာ ဒုက္ခသည်များ ဖြစ်ပါသည်။ နိုင်ငံတစ်ခုခုတွင် ခိုလှုံခွင့်တောင်းခံလိုက်ရသူ များမှာ ၇၄၄၁၆ ဦးရှိကာ ၁.၁၇သန်းမှာ နိုင်ငံမဲ့များနှင့် ၆၆၅၀၅၁ ဦးမှာ နေရပ်စွန့်ခွာရသူများဖြစ်ကြသည်။

စစ်မက်ဒဏ်ခံနေရသောနေရာတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ကောင်းစွာလည်ပတ်နေခြင်း မရှိသလို တိုက်ပွဲအတွင်းမှ ဖယ်ကျဉ်ခံအုပ်စုများမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော လူမှုဘဝအကာ အကွယ် များ လုံးဝနီးပါး မရှိနိုင်ကြပါ။

COVID-19 က အကျပ်အတည်းကြောင့် ဖြစ်လာသော ရွှေ့ပြောင်း နေထိုင်ကြရခြင်းကို ကိုင်တွယ်ရာတွင် အစိုးရများ၏ စွမ်းဆောင်ရည်ကိုလည်းကောင်း၊ ယင်းတို့၏ ကပ်ဘေးတုံ့ပြန် ဆောင်ရွက်နိုင်ပုံကို လည်းကောင်း စမ်းသပ် နေသည်မှာ မငြင်းနိုင်ပါ။

အကြမ်းဖက်မှုများ ပြောင်ပြောင်ပင် ဖြစ်ပေါ်နေသော နေရာများနှင့် နိုင်ငံရေး မတည်ငြိမ်သော နေရာများ မှ ရပ်ရွာပြည်သူများ၊ စီးပွားရေးနိမ့်ကျပြီး လူမှုရေးအရင်းအမြစ်များလည်း ယိုင်နဲ့နေသော နေရာများမှ လူမှုဘဝ များ သည် ရောဂါကြောင့် ယခု ပို၍ပင် ထိလွယ်ခိုက်လွယ်ဖြစ်ကာ လက်ရှိပဋိပက္ခများကို ပိုမို ဆိုးရွားစေခြင်း သို့မဟုတ် ပဋိပက္ခအသစ်များပေါ်ပေါက်လာခြင်းတို့ ဖြစ်လာမည်ကို ကျွန်ုပ်တို့အနေနှင့် များစွာ စိုးရိမ်ပူပန်ပါသည်။

ဤအရေးမှာ ဒေသတွင်း အာဆီယံ၏ ခေါင်းဆောင်မှုအတွက်လည်း စမ်းသပ်ချက်တစ်ခုဖြစ်ပြီး အာဆီယံ စုစည်းမှုအင်အားမှာ စီးပွားရေးနှင့် ကုန်သွယ်ရေးထက် ကျော်လွန်နိုင်မှု ရှိမရှိကို မေးခွန်းထုတ်နေပါသည်။

သို့ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံတို့သည် ဤရောဂါကပ်ဘေးကို အာဆီယံအသိုင်းအဝိုင်းအနေဖြင့် ဒေသ လုံး ဆိုင်ရာအဆင့် ဖြေရှင်းခြင်းကို မဆောင်ရွက်ရသေးသည်ကို မထူးဆန်းစွာ တွေ့ရပါသည်။

ကုလသမဂ္ဂကိုယ်တိုင်ပင်လျှင် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်လှုပ်ရှားမှုပုံစံဖြင့် ပြတ်ပြတ်သားသား အင်အား မစုစည်းနိုင်သေးရာ အာဆီယံဒေသတွင်းမှာ နိုင်ငံများစွာတို့သည်လည်း မိမိနိုင်ငံအရေးက ပထမအဖြစ် စဉ်းစားနေ ကြဆဲ ဖြစ်သည်။

လက်ရှိ နယ်စပ်များကို ပိတ်ထားခြင်းသည် ကပ်ရောဂါဘေးကို ယာယီအားဖြင့်သာ ထိန်းချုပ်ကောင်း ထိန်း ချုပ် နိုင်လိမ့်မည်ဟု နိုင်ငံအသီးသီးက သဘောပေါက်ရန် လိုပါသည်။

ပို၍ချိနဲ့သော နိုင်ငံများကို ရောဂါထိန်းချုပ်နိုင်ရေး အကူအညီ မပေးလျှင်၊ အချင်းချင်း ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်ခြင်း မရှိလျှင် ဗိုင်းရပ်စ်ရန်ကို နှိမ်နင်းရန် မဖြစ်နိုင်ပါ။

ဗိုင်းရပ်စ်မှာ ကိုးကွယ်ယုံကြည်မှု၊ လူမျိုး၊ နိုင်ငံသား၊ နိုင်ငံရေးအယူဝါဒနှင့် မည်သူမည်ဝါဖြစ်သည်ကို ဂရု မစိုက်ရာ မခွဲခြားအားလုံးကို ကူးစက်နိုင်ပါသည်။

သို့သော် ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေပြီးဖြစ်သော ဆင်းရဲနွမ်းပါးသူများနှင့် နိုင်ငံရေး၊ စီးပွား ရေးအရ ဖယ်ကျဉ်ခံထားရသော အုပ်စုများ၊ ထိုသူတို့ကို အကြောင်းပြကာ အစိုးရလုံခြုံရေး အင်အားများနှင့် အစိုးရ မဟုတ်သော စစ်တပ်များက ဆင်နွှဲနေသော တိုက်ပွဲများ၏ ဒဏ်ကို ခံနေရသူများကို ကပ်ဘေးက ပို၍ နာကျင်စေနိုင် သည်။

သို့ဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးမှာ ပညာသတိရှိသော ခြေလှမ်းဖြစ်ရုံ သာမက ကျင့်ဝတ်သီလအရ လိုအပ်သဖြင့် စောင့်ကို စောင့်ထိန်းရမည် ဖြစ်သည်။

ကပ်ရောဂါဘေးကို ထိန်းချုပ်နိုင်ရန် လိုအပ်သော အလုပ် မှန်သမျှကို အရှိန်အဟုန်မြှင့်ပြီး အများနှင့်အတူ ရင်ဆိုင်နေရသော ယခုပြဿနာကို ဖြေရှင်းရန် ကောင်းမွန် ထိရောက်သော အဖြေ ရှာကြရပါမည်။

အပစ်အခတ် ရပ်စဲလိုက်ပါက လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူများမှာ ချိနဲ့သော ရပ်ရွာ လူ့ အသိုက်အမြို့များသို့ ရောက်ရှိလာနိုင်ပြီး လက်နက်ဖြင့် မပစ်မခတ်ရဘဲ အရေးပေါ်အခြေအနေအတွက် ညှိနှိုင်း အဖြေရှာနိုင်ကာ ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခင်းအကျင်းကို လမ်းမလွဲစေဘဲ ဖွင့်လှစ်နိုင်ကြမည် ဖြစ်ပါသည်။

စစ်မက်ပဋိပက္ခကြောင့် ဆုံးရှုံးမှုများနှင့် ကြုံနေရသူများထံ နောက်ထပ် ထိခိုက်နာကျင်စေခြင်းများ ထပ်မံ မကျရောက်စေရန် အကူအညီများ ရောက်အောင် ပို့ဆောင်ရပါမည်။

အထက်ပါအရေးများကို မျှော်ရည်လျက် နိုင်ငံတော်အစိုးရတို့သည် ကပ်ဘေး ထိန်းချုပ်ရေး အစီအမံများ ဆောင်ရွက်ရာတွင် လူသားလုံခြုံရေးနှင့် ပြည်သူ့ဘဝတရားမျှတမှုကို အဓိကထားကြပြီးလျှင် အရေးပေါ် အစီအမံ များကို အကြောင်းပြု၍ သေးသိမ်သော နိုင်ငံရေးအကျိုးအမြတ်အတွက် အာဏာများကို အလွဲ မသုံးကြရန်လည်း လို ပါသည်။

ထိုသို့မဟုတ်ပါက မညီမျှမှုများ ပို၍ အခြေအနေဆိုးရွားလာကာ လက်နက်ကိုင် ပဋိပက္ခများ၏ အရင်းခံ အကြောင်းတရား ဖြစ်ခဲ့သော မလုံခြုံမှုများ၊ အယုံအကြည်ကင်းမဲ့မှုများကို ပို၍ ဆိုးရွားစေမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံများအားလုံးကို အောက်ပါအချက်များကိုမနှောင့်နှေးဘဲ ချက်ချင်း လက်ခံ ဆောင်ရွက် ကြပါ ရန် ကျွန်ုပ်တို့က တောင်းဆိုအပ်ပါသည်။

၁။ လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းများ ဖော်ထုတ်နိုင်ရေးနှင့် အကူအညီများ သယ်ပို့နိုင်ရေး၊ အထူးသဖြင့် ကျန်းမာရေး ပညာပေးလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပဋိပက္ခဖြစ်ရာအရပ်မှ ဒေသခံများထံ ပေးနိုင်ရန် မိမိတို့တပ်များဘက်က စ၍ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းကြေညာပေးရန်။

ထိုသို့ ကြေညာပေးခြင်းက လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေး ညှိနှိုင်းရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ အပြန်အလှန် ချမှတ်နိုင်ရန်နှင့် အပစ်အခတ်ရပ်စဲကာလ စောင့်ကြည့်ရေး အစီအမံများကို လည်း ထူထောင်ရန် လမ်းစကို ပေါ်စေမည် ဖြစ်သည်။

၂။ နိုင်ငံသား၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဂျင်ဒါ၊ စီးပွားရေးအဆင့်အတန်းနှင့် မည်သူမည်ဝါဟူ၍ မခွဲခြားဘဲ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာမှု အကူအညီများကို ခွဲခြားဆက်ဆံခြင်းမရှိ ပွင့်လင်းမြင်သာပြီး လူ့ ဂုဏ်သိက္ခာကို အလေးအမြတ်ပြု ပေးအပ်နိုင်ရန် လိုအပ်သည်များကို လုံလောက်အောင် ဝေခြမ်းစီစဉ်ပေးရန် တောင်း ဆိုပါသည်။

၃။ ဌာနေတိုင်းရင်းသားများ၊ ဒုက္ခသည်များ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ အစရှိသည့် ထိခိုက်လွယ်သော အုပ်စုများနှင့် ပဋိပက္ခဒဏ်သင့်နေသူများကို အထူး လိုအပ်နေ သော ပစ္စည်းများ ထောက်ပံ့ပေးအပ်နိုင်ရန် အစွမ်းကုန် ဆောင်ရွက်သင့်ပါသည်။

ဥပမာ - အန္တရာယ်ကင်းသော သောက်သုံးရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ရရှိစေရေး၊ မျက်နှာဖုံး နှာခေါင်းစည်းများ အစရှိသည့် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ချက်ချင်းရောဂါစမ်းသပ်နိုင်ရန်နှင့် ကောင်းမွန်သော ဆေးဝါး ကုသမှုကို ရရှိနိုင်ရန်၊ လူမှုရေး အကာအကွယ်များ ရရှိနိုင်ရန် ဆောင်ရွက်ပေးသင့်ပါသည်။

နေရပ် စွန့်ခွာထွက်ပြေးနေရသူ အမျိုးသမီးတို့အပေါ်တွင် မတရားသဖြင့် ကျရောက်နိုင်သော အန္တရာယ်များ နှင့် သူတို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးရပါမည်။

၄။ အစိုးရအစီအမံများနှင့် လုံခြုံရေးလုပ်ငန်းများကို ကပ်ဘေးတုံ့ပြန်ရေး အစီအစဉ်များတွင် ထည့်သွင်းဆောင်ရွက်ရာတွင် တည်ဆဲ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေသတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြ ရပါမည်။

အစိုးရအနေနှင့် အရေးပေါ်အခြေအနေကို ကြေညာရာတွင်လည်းကောင်း၊ ရပ်ရွာများကို ရောဂါမကူးစက် စေရေးအတွက် သီးခြား ကန့်သတ်ရာတွင် လည်းကောင်း၊ တစ်နေရာမှ တစ်နေရာသို့ အသွားအလာ ဖြတ်တောက်ရာတွင် လည်းကောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်များကို ထိခိုက်စေခြင်း မဖြစ်အောင် ဆောင်ရွက်ရပါမည်။

ပဋိပက္ခဒေသများတွင် ပိတ်ဆို့ထားခဲ့သော အင်တာနက် ဝန်ဆောင်မှုများ ရှိလျှင် ပြန်ဖွင့်ပေးရပါမည်။ ကပ်ရောဂါ အခြေအနေများနှင့် အစိုးရက ဆောင်ရွက်နေသော ရောဂါထိန်းချုပ်ရေး အစီအမံများနှင့် ပတ်သက်၍ ကာလ ဒေသအလိုက် လိုအပ်နေသော အချက်အလက်များကို လူတိုင်း ရရှိနိုင်အောင် ဖြန့်ဖြူး အသိပေးရပါမည်။

အရေးပေါ် အမိန့်များကို ဥပဒေအဖြစ် ပြဋ္ဌာန်းပါက မည်ရွေးမည်မျှအထိ အာဏာစက် သက်ရောက်သည်ကို ရှင်းလင်းစွာ ထုတ်ပြန်ပြီး ထိုဥပဒေများ အသက်ဝင်မှုကို စောင့်ကြည့်ကာ အကယ်၍ မကျေနပ်မှုများရှိက ဖြေရှင်းရန် အစီအမံများ ရှိရပါမည်။

၅။ ကပ်ဘေးကို တုံ့ပြန် ဆောင်ရွက်ရာတွင် လူတိုင်း လုံခြုံရေးကို အရေးပေး ဆောင်ရွက်ရပါမည်။ အထူးသဖြင့် ကျန်းမာရေး လုပ်သားတို့တွင် လိုအပ်သော အကာအကွယ်များနှင့် ကိရိယာများ လုံလောက်စွာ ရရှိရန် ဆောင်ရွက်ရပါမည်။

၆။ လက်နက်များနှင့် စစ်တိုက်ရန်အတွက် သုံးစွဲနေသော ဘဏ္ဍာများကို ကျန်းမာရေးကဏ္ဍသို့ ပြောင်းရွှေ့သုံးစွဲရပါမည်။

အာဆီယံနိုင်ငံများအနေနှင့် အချင်းချင်း အပြန်အလှန် အကူအညီပေးရန်နှင့် မဟာဗျူဟာကျကျ ချိတ်ဆက် ဆောင်ရွက်ကြရန် အစီအစဉ်များ ဆောင်ရွက်ကြပါရန် ထပ်မံ နှိုးဆော်လိုက်ပါသည်။

အထူးသဖြင့် ပဋိပက္ခဒဏ်ခံ ဒေသများမှ ပြည်သူများ၊ ဒုက္ခသည်များ၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသူများ၊ နိုင်ငံမဲ့များ၊ နေရပ်စွန့်ခွာထွက်ပြေးရသူများ အစရှိသူတို့ ပြေလည်သော ဘဝအခြေအနေရှိစေရေးနှင့် လူသားတို့ ရပိုင်ခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ကြရန် နှိုးဆော်ပါသည်။

ယခုကာလမှာ အာဆီယံအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေနှင့် ပြည်သူကို ဗဟိုပြုကာ၊ ပြည်သူ့အရေး ဦးစားပေးလျက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချင်းချင်းစောင့်ရှောက်သော၊ ဝေမျှသော ရပ်ဝန်းကို တည်ဆောက်ကြရန် အချိန် ဖြစ်ပါသည်။

အရပ်ဘက်ပြည်သူ့အဖွဲ့အစည်းများ

ဆက်သွယ်ရန်-

Saw Min Naing 095198822
Thatoe Aung 09798427109

ဤစာကိုအောက်ပါအဖွဲ့များက လက်မှတ်ရေးထိုးပါသည်။

1. 88 Generation Peace and Open Society Organization (Myeik) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (မြိတ်)
2. 88 Generation Peace and Open Society Organization (Kyun Su) ၈၈ မျိုး ဆက်ငြိမ်း ချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ကျွန်းစု)
3. 8888 New Generation (Mohnyin)
4. A MATA (Ayeyarwaddy MATA)
5. AATA (Ayeyarwaddy Accountability and Transparency Association)
6. Action Group for Farmers Affair (AGFA- Mandalay Division
7. Action Group for Farmers Affair (AGFA)- Ayarwaddy Division
8. Action Group for Farmers Affair (AGFA)- Bago Division
9. Action Group for Farmers Affair (AGFA)- Magway Division
10. Action Group for Farmers Affair (AGFA)- Sagaing Division
11. AGFA Action Group for Farmers' Affair (Bago)
12. Ahlin Tagar Rural Development Organization
13. AhLin Thitsa Development Committee
14. Ahnaga Alinn Development Committee
15. Ahr Thit Yaung Chi (Hline Bwe) အားသစ်ရောင်ခြည် (လှိုင်းဘွဲ့မြို့နယ်)
16. Airavati Foundation
17. Alin Thitsar Development Committee အလင်းသစ္စာဖွံ့ဖြိုးရေးကော်မတီ
18. Alinsaetamarn Library & Resource Center
19. All Arakan Civil Society Organizations Partnership (AAC SOP)
20. All Kachin Youth Union
21. Ann Township Pipeline Watch Movement Organization အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့် လှုပ်ရှားရေး အဖွဲ့
22. Arakan Civil Society Forum for Peace Network(ACSF PN)
23. Arakan Human Rights Defenders and Promoters Association(AHRDPA)

24. Arakan Humanitarian Coordination Team (AHT)
25. Arakan National Congress (Laytaung)- ရခိုင်အမျိုးသားကွန်ဂရက် (လေးတောင်)
26. Arakan National Network(ANN)
27. Arakan Peasant Union – APU
28. Arakan Social Network (ရခိုင်လူမှုကွန်ဂရက် (မြေပုံ)
29. Arakan Women Union (ရခိုင် အမျိုးသမီး သမဂ္ဂ)
30. Arakan Youth New Generation (ရခိုင်လူငယ်မျိုးဆက်သစ်)
31. Arr Marn Thit Social Development Organization
32. Athan - Freedom of Expression Activist Organization
33. Ayeyar Farmer Union
34. AYN Ayeyawady Youth Network
35. Ayyar Pyo May Women Development Organization
36. Badeidha Moe Civil Society Organization
37. Bago Women Development Group
38. Banmaw Youth Network
39. Bee House
40. Belinn CSO Network ဘီးလင်း CSO ကွန်ယက်
41. Bridging Rural Integrated Development and Grassroots Empowerment (BRIDGE)
42. Butheetaung Youth Congress (ဘူးသီးတောင် လူငယ် ကွန်ဂရက်)
43. Candle Light Youth Group
44. Cang Bong youth
45. Central Chin Youth Organization
46. Child Care Foundation (Myawaddy T.S)
47. Child Prevention Network
48. Chin MATA working group
49. Chin youth Organization, Matupi
50. Chinland Natural Resource Watch Group
51. Citizen's Action For Transparency (CAfT)
52. Civil Call (Sagaing Region)
53. Community Association Development
54. Community Empowerment and Resilience Association (CERA)
55. Community Response Group
56. Constitution Network (Hpa An) အခြေခံဥပဒေကွန်ယက် (ဖားအံမြို့နယ်)
57. Daifin Social Services (DFSS)
58. Dama Ahlin Social Development Organization
59. Dawei Development Association
60. Dawei Research Association
61. Dawei Watch Foundation
62. DEC Democratic Education Corner

63. Development Network Hinthada
64. Doe Myae Social Development Organization (Tontay)
65. Enlightened Myanmar Research Foundation EMReF
66. Environmental Protection and conservation Society of Anin Region. (EPCS.Anin)
အနင်းဒေသ သဘာဝထိန်းသိန်းစောင့်ရှောက်သူများအဖွဲ့
67. Farmer Agricultural Network
68. Farmer and Labour Union(Myeik)
69. Farmers and Land Rights Action Group
70. Free & Fair (Chaung Oo)
71. Free and Justice Women Network (Hpa An) F&J (ဖားအံမြို့နယ်)
72. Free Education Service Organization
73. FREELAND
74. Future Light Center
75. Future Light Development Committee (အနာဂတ်အလင်းဖွံ့ဖြိုးရေးကော်မတီ)
76. Future Light Social Development Organization
77. Future Star Youth Organization
78. Future Young Pioneer Organization(FYPO)
79. Gayunarshin Social Development Organization
80. Generation Wave GW
81. Gita Yart Won (Thaton) ဂီတရုပ်ဝန်း-သထုံ
82. Golden Future Social Development Organization
83. Golden Heart Organization
84. Green Network Mergui Archipelago
85. Green Rights Organization (Shan State)
86. Green Youth
87. Halcyon
88. Hinthada Anti-plastic Organization HAPO
89. Hkumzup Development Committee
90. Hline Bwe Youth Network လှိုင်းဘွဲ့လူငယ်ကွန်ယက်
91. Home Ma Lin Youth Network (ဟုမ္မလင်း လူငယ်ကွန်ယက်)
92. Hope For Children Development Organization
93. Hsar Du Wor CBO (Than Taunggyi) (ဆာဒူဝေါ်CBO) (သံတောင်ကြီးမြို့နယ်)
94. Hsar Ka Baw CBO (Than Taunggyi) (ဆာကပေါ်CBO) (သံတောင်ကြီးမြို့နယ်)
95. Hsar Mu Htaw (Than Taunggyi) (လူမှုအထောက်အကူပြုအဖွဲ့) (သံတောင်ကြီးမြို့နယ်)
96. Htaw Mae Pa CSO (Hline Bwe) ထော်မဲပါ CSO (လှိုင်းဘွဲ့မြို့နယ်)
97. Htee gyaunt Network
98. Htoi Gender and Development Foundation
99. Htun Thit Sa Rural Development Organization

100. Human Right Defenders and Promoters(Palaw)
101. Human Rights Foundation of Monland (HURFOM)
102. Humanitarian Strategy Team - Northern Shan State (HST-NSS)
ရှမ်းပြည်နယ်မြောက်ပိုင်းလူသားချင်းစာနာထောက်ထားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့။
103. Humanity Institute
104. IFI Watch (Kyun Su)
105. IFI Watch Myanmar
106. Independent Society (Hpa An) လွတ်လပ်သောလူ့ဘောင် (ဖားအံမြို့နယ်)
107. iSchol-Myanmar
108. Island Tagon Social Care Organization
109. Justice Movement for Community - Innlay
110. Kachin Development Group
111. Kachin National Youth Network
112. Kachin State Women Network
113. Kachin Women Union
114. Kalyana Mitta Development Foundation
115. Kaman Ethnic Social Network(KESN)
116. Kan Chay Arr Man Fishery Development Organization
117. Kanpetlet Land Development Organization
118. Kantbalu Farmers Union
119. Karan Land Development Organization ကတန်မြေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့။
120. Karen Affairs Group KAG (ဖားအံမြို့နယ်)
121. Karen State Women Network KSWN (Hpa An)
122. Karen Youth Organization (Hpa Pun) ကရင်လူငယ်အဖွဲ့(ဖာပွန်မြို့နယ်)
123. Karen Youth Organization KYO (Kyar Inn Sate Kyee) (ကြာအင်းဆိတ်ကြီးမြို့နယ်)
124. Karenni Evergreen
125. Karenni Human Right Group
126. Karenni Human Right Group
127. Karenni National Women Organization
128. Karenni State Farmer Union
129. Karuna Foundation (Kawkareik) ဂရုဏာဖောင်ဒေးရှင်း (ကော့ကရိတ်မြို့နယ်)
130. Katan Land Development Committee
131. Kaung Myat Hnalonethar Health Care Organization
132. Kaung Rwai Social Justice and Development Organization
133. Kayah Earthrights Action Network (KEAN)
134. KESAN (ဖားအံမြို့နယ်)
135. Khaing Myar Thitsar Development Committe ခိုင်မြဲသစ္စာဖွံ့ဖြိုးရေးကော်မတီ
136. Khine Mye Thitsa Development Committee

137. KOG (ဖားအံမြို့နယ်)
138. KRDA Kyaukphyu Rural Development Association
139. Kyaukphyu Special Economic Zone Watch Organization –
ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့
140. Kyun Ta Htaung Myay Foundation (KTHM) ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း
141. LAIN Technical Support Group
142. Land In Our Hands (LIOH)
143. LatButta Farmer Union
144. Light Social Development Organization
145. Lin Let Kyal Social Development Organization
146. Living Water Organization
147. Lu Mu Htar CBO (Than Taunggyi) (လူမှုထာ CBO) (သံတောင်ကြီးမြို့နယ်)
148. Lu Nge Ahr Marm (လူငယ်အားမာန်အဖွဲ့)
149. Madae Island Youth Development Association (မဒေးကျွန်း လူငယ် ဖွံ့ဖြိုးရေး အသင်း)
150. MATA (Arakan)
151. MATA (Sagaing Region)
152. Matu Baptist Churches
153. Matu forum Committee
154. Matu social welfare
155. Matu Women Association
156. Mawdukala Mae Social Development Association
157. May Doe Arrman Women Development Organization
158. Men fellowship Matupi
159. Metta Foundation
160. Mi Kayin Youth (Hpa An) မိကရင်လူငယ် (ဖားအံမြို့နယ်)
161. Minhla Youth Centre
162. Mon Area Community Development organization MACDO - Ye
163. Mon Literature and Culture Association –Kawkareik
(မွန်စာပေနှင့်ယဉ်ကျေးကော့ကရိတ်မြို့နယ်အဖွဲ့)
164. Mon Women Network (MWN) မွန်အမျိုးသမီးများကွန်ယက်
165. Mon Women's Organisation (MWO) မွန်အမျိုးသမီးအဖွဲ့
166. MPA Myanmar People's Alliance (Shan State)
167. MPFC Myanmar Press Freedom Center
168. MRJ-Myu Sha Rawt Jat
169. Mu Sae Cum Multi - Development Association (မူစဲကမ်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး)
170. Muditar Organization
171. Mwetaung Area Development Group

172. Myanmar Covid-19 Response Center
173. Myanmar Cultural Research Society (MCRS)
174. Myanmar ICT for Development Organization-(ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့)
175. Myanmar Independent living Initiative-MILI
176. Myeik Lawyer Network
177. Myit Ma Ayeyarwaddy Development Organization
178. National Network for Education Reform NNER
179. New Generation (Won Tho)- မျိုးဆက်သစ် (ဝန်းသို)
180. Nway Htway Thaw Yin Khwin နွေးထွေးသောရင်ခွင်
181. Nyan Lynn Thit Analytica
182. Nyein (Shalom) Foundation
183. Open Development Foundation
184. Our Natural Land
185. Oway Education and Youth Institute
186. Pan Taing Shin Women Rural Development Orgalization
187. Pan Thi Kyo LGBT Organization
188. Paung Ku
189. Paungsee Arr Institute (PAI)
190. Paungsee Myittar Organization
191. PCMJ Protection Committe for Myanmar Journalist
192. Peace and Development Initiative-Kintha (PDI-Kintha)
193. Peasant and Land Labour Union (Myeik) တောင်သူလယ်သမား
များနှင့်မြေယာလုပ်သားများသမဂ္ဂ (မြိတ်)
194. Peasants Legal Aid Network (PLAN)
195. People for People (PFP)
196. Phyu Sin Myittar Social Development Organization
197. Pone Yate Sit Regional Development Orgalization
198. PSC Taung Gote SPC (တောင်ကုတ်)
199. Public Service Committee(PSC)Taungoke
200. Rakhine Ethnic Congress (REC)
201. Rakhine State Physically Handicapped Association (ရခိုင်ပြည်နယ် မသန်စွမ်းသူများ)
202. Rakhine Youth New Generation Network (RYNG-N)
203. Rakka Ahr Marn (ရက္ခအားမာန် အဖွဲ့)
204. Rambrae Township Development Organization-ရမ်းဗြဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့
205. Regional Development & Rule of Law Watchers. Daedaye
206. Reliable Organization RO
207. Representative Committee Of Education College Students Unions
208. Research Institute for Society and Ecology

- 209. Rule of law watch group
- 210. Rural Community Development Society
- 211. Rural Social Development Organization
- 212. S& K mining Watch
- 213. Salween Network သံလွင်ကွန်ယက် (ဖားအံမြို့နယ်)
- 214. SaNaR
- 215. Sane Lann Myo Set (Hpa An) စိမ်းလန်းမျိုးဆက် (ဖားအံမြို့နယ်)
- 216. Sarnar Kyi Phyu Social Development Organization
- 217. SarPhyu Famar Network
- 218. Save the Salween Network,
- 219. Saytana Shaesaung Youth Organization
- 220. Saytanar Shin Social Development Organization
- 221. Sein Yaung So Activities (Tada U)
- 222. Shan Women Development Network
- 223. Sharing - မျှဝေရာ
- 224. ShiningStarInterfaith&HR Group
- 225. Shwe Nathar Famar Development Organization
- 226. Shwe Thinkha Social Development Organization
- 227. Shwechinthae Social Service Group (shwebo)
- 228. SKY-youth, Kyaukphyu
- 229. Social Program Aid for Civic Education(SPACe)
- 230. Southern Youth Development Organization
- 231. Summer Shelter Library (နွေအရိပ်စာကြည့်တိုက်)
- 232. Swam Su Ti Rural Development Organization
- 233. Synergy (Social Harmony Organization)
- 234. Tanintharyi MATA
- 235. Tarkapaw Youth Group
- 236. TEN Taunggyi Education Network
- 237. Thanbyuzayart Mon Youth Organization သံဖြူဇရပ်မြို့နယ် လုံးဆိုင်ရာမွန်လူငယ်
အဖွဲ့အစည်း
- 238. Thantwe Development Organization (သံတွဲ ဖွံ့ဖြိုးတိုးတက်ရေး အသင်း)
- 239. The Helpers for Perfect Democracy(HPD) - Monywa
- 240. The Seagull: Human Rights, Peace & Development
- 241. Thint Myat Lo Thu Myat ((Peace Seekers and Multiculturalist Movement)
- 242. Thit Sar Gone Network သစ္စာဂုဏ်ကွန်ယက်
- 243. Thuriya Sandra Environmental Watch Group
- 244. THWEE CSO (Kawkareik) သွီး CSO (ကော့ကရိတ်မြို့နယ်)
- 245. Township Leading Group (Waingmaw)

246. Uakthon Local Social Development Organization
247. Waing Maw CSO Network
248. WAN Lark Development Foundation (WLDF)
249. Windayel Village Social Organization (Hpa An) ဝင်းဒရယ်ကျေးရွာလူမှုရေးအဖွဲ့
(ဖားအံမြို့နယ်)
250. Women Capacity Building, Kawkareik
အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး-ကော့ကရိတ်မြို့နယ်
251. Women fellowship, Matupi
252. Women for women foundation
253. Women Peace and Security Network- Northern Shan State (WPSN-NSS)
254. Worker Development Organization
255. Wunpawng Ninghtoin (WPN)
256. Yae Kyi Sann social support group (BAGO)
257. Yai Ywal Yar Youth Development Organization
258. Yangon Watch
259. Yatanar Young Chi Social Development Organization
260. YMCA of Mandalay
261. Young Ni Oo Social Development Organization
262. Young Ni Oo Women Group
263. Youth Ahsee Ahyone – Bago (လူငယ်အစည်းအရုံး-ပဲခူး)
264. Zinlum Committee (Tanphaye)
265. Zomi Student and Youth Organization
266. Zomia International Myanmar